

မျိုးသားသမီးများရဲ့သတင်းကို ~ နဲ့နားထောင်နေရတယ်။ 忐忑不安地听着亲戚子女们的消息。 / စစ်ပြေးဒုက္ခသည်တို့မှာ ~ နှင့်ရှိနေကြသည်။ 逃难的难民们总是提心吊胆的。

ရင်တလှုပ်လှုပ် ကဝါ <yin t-hlat hlat> 忐忑不安; 惊心动魄, 胆战心惊; ကောင်းကင်ဘားကစားပြတာကို ~ နဲ့ကြည့်ခဲ့ရတယ်။ 空中秋千技巧表演真是扣人心弦。

ရင်တလှုပ်လှုပ် ကဝါ <yin t-hlyat hlyat> = ရင်တပိုပို
ရင်တား နါ <yin da:> ①古代城门外在两根柱子上钉有三道横木的栅栏 ②织布机上卷布轴与织布者之间的横档棍

ရင်တီး ကါ <yin ti:> 捶胸(表痛心)
ရင်တီးလက်ခတ် ကဝါ <yin ti: let khat> 捶胸顿足, 痛苦地
ရင်တိုက်တဖျား နါ <yin dait t-phya:> 一寸左右的距离; ပြေးပဲ့တွင်ပန်းဝင်သူတိုင်းနှင့်တိုင်း ~ ကွာရုံသာရှိသည်။ 赛跑者到达终点时, 先后相差无几。

ရင်တိုက်ထယ် နါ <yin dait hte> 一种犁头
ရင်တုန် ကါ <yin ton> 心跳, 心悸; ဒီသတင်းကြားရတော့အဒေါ် ~ လှန်းလို့။ 听到消息后, 大娘的心砰砰直跳。

ရင်တုန်ပန်းတုန် ကဝါ <yin ton pan: ton> 激动, 心跳不已; ဝမ်းသာသလိုလိုအံ့သြသလိုလိုနဲ့ ~ ကြီးကိုဖြစ်လို့ ။ 真叫人若惊若喜, 激动万分。

ရင်တွင်းမြေး နါ <yin dwin: hmyei:> 【解】肋膜, 胸膜
ရင်တွင်းမြေးလိုက် နါ <yin dwin: hmyei: hlain> 胸膜腔
ရင်တွန်း နါ <yin dun:> 捕鱼虾的竹制器具

ရင်ထူ ကါ <yin htu'> = ရင်တီး
ရင်ထမနာ ကဝါ <yin du' m-na> 悲痛欲绝; အမေသည်သားအဖြစ်ကိုသိပြီး ~ ဖြစ်သွားသည်။ 妈妈知道儿子的遭遇后非常悲痛。 / ဒါဟာ ~ ဖြစ်ဖို့ကောင်းပါတယ်။ 这真令人悲痛欲绝。

ရင်ထိုး နါ <yin do:> 胸针, 胸章, 徽章; ~ တံဆိပ် 胸章, 徽章
ရင်ဗူးရိုး နါ <yin du: yo:> 动物胸前的软肋骨, 也称 ရင်နုရိုး

ရင်နာ ကါ <yin na> ①胸口疼痛 ②伤心, 痛心
ရင်နုရိုး နါ <yin nu' yo:> = ရင်ဗူးရိုး
ရင်နို့ နါ <yin no'> ①人乳; ~ ရှိသည်။ (婴儿)吃奶。 ②学问, 知识; ပညာ ~ 学识 / တက္ကသိုလ်မှာသုံးနှစ်လောက်ပညာ ~ သောက်စို့ခဲ့ပါတယ်။ 在学求学三年。

ရင်နင့် ကါ <yin nin'> 痛心, 伤心; ဤ ~ ဖွယ်ရာအတွေ့အကြုံများကိုကျနော်တို့အစဉ်မှတ်သားထားသင့်သည်။ 这种痛心的教训值得我们永远记取。

ရင်နှစ် နါ <yin hnit> 心肝, 宝贝, 心爱的
ရင်နှစ်သည်းချာ နါ <yin hnit thi: gya> 亲生骨肉
ရင်ပူ နါ <yin pu> ①【医】烧心, 胃热 ②担心, 焦虑; သားသမီးများရဲ့နောင်ရေးတွေအပြီး ~ နေသည်။ 为子女前途担忧。

ရင်ပူနာ နါ <yin bu na> 烧心, 胃不舒服
ရင်ပူနာထ ကါ <yin bu na hta'> 心口灼热, 胃热
ရင်ပူရင်ဆာ ကါ <yin pu yin hsa> ①烧心, 胃热 ③忧虑, 担心, 焦虑

ရင်ပေါ့ ကါ <yin paw'> 心情轻松, 无忧无虑; ဒီလိုပွင့်ပြောလိုက်ရတော့မှ ~ သွားတယ်။ 这样说出来了才感到轻松。

ရင်ပုံ နါ <yin bon> ①胸脯; ကြက် ~ သား 鸡胸脯肉 ②衣服的前片
ရင်ပုံသား နါ <yin bon dha:> 【解】胸脯; ကြက် ~ 鸡胸脯肉

ရင်ပင့် ကါ <yin pin'> = ရင်မ
ရင်ပေါင် နါ <yin baun> 胸部
ရင်ပေါင်တန်း ကဝါ <yin baun tan:> ①肩并肩地, 并驾齐驱; ~ ပြေးကြသည်။ 并排跑。 / အိမ်၂အိမ် ~ ဆောက်ထားသည်။ 并排地造了两间房子。 ②平等; မိန်းမတွေလဲယောက်ျားနဲ့ ~ အလုပ်လုပ်နိုင်တယ်။ 妇女也能和男子一样平等地做事。

ရင်ပတ် နါ <yin bat> = ရင်ဘတ်
ရင်ပတ်ကွင်း နါ <yin bat gwin:> 马的胸轡
ရင်ပတ်ခတ်တီး ကါ <yin bat khat ti:> = ရင်ဘတ်စည်တီး

ရင်ပတ်စည်တီး ကဝါ <yin bat si di:> = ရင်ဘတ်စည်တီး
ရင်ပြင် နါ <yin byin> ①胸部 ②广场; ဘုရားကြီး ~ 佛寺前广场 / နန်း ~ 宫殿前庭院

ရင်ပြင်တော် နါ <yin byin daw> 广场; ရွှေတိဂုံ ~ 大金塔前的广场
ရင်ပြည့် ကါ <yin pyei' / yin pyi'> 腹胀

ရင်ပွင့် ကါ <yin pwin'> ①【医】心脏舒张 ③心情舒畅, 开心
ရင်ဖိ နါ <yin phi> (鸡的)胸脯

ရင်ဖို ကါ <yin pho> 心悸, 心惊肉跳
ရင်ဖိုး နါ <yin bon:> ①大襟 ②大襟衣服; ~ အင်္ကျီ 大襟衣 ③围兜

ရင်ဖွဲ့ နါ <yin bwe'> ①阿瓦王朝时和尚穿的有衬里的袈裟 ②佛塔的一部分, 见စေတီ 图

ရင်ဖွင့် ကါ <yin phwin'> 交心, 开诚布公; ~ ပြောသည်။ 开诚布公地说。 / ~ တင်ပြလိုက်သည်။ 坦率地提出。

ရင်ဆောင်တန်း ကဝါ <yin baun tan:> = ရင်ပေါင်တန်း
ရင်ဘတ် နါ <yin bat> 胸部
ရင်ဘတ်စည်တီး ကဝါ <yin bat si di:> 捶胸顿足, 很悲伤地; ~ ဝိုကြွေးလေသည်။ 捶胸顿足地大哭起来。

ရင်ဘတ်နာ ကါ <yin bat na> 胸口疼
ရင်မ ကါ <yin ma'> 提心吊胆, 担惊受怕
ရင်မော ကါ <yin maw:> 操心, 费神

ရင်မွေး နါ <yin mwei:> 胸毛